

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကျင်းပမည့် ဆဌမအကြိမ် (EPS-TOPIK)

ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလုပ်သမားအလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနတို့သည် နှစ်နိုင်ငံသဘောတူညီမှုစာချုပ်အရ နိုင်ငံခြားသားလုပ်သားခေါ်ယူမှုစနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်ဆန္ဒရှိသော လုပ်သားများအားလုံးသည် ကိုရီးယားအလုပ်သမားဝန်ကြီးဌာန၏ သတ်မှတ်ချက်အရ ကိုရီးယားလူစွမ်းအားဖွံ့ဖြိုးမှု အဖွဲ့အစည်းမှ စီစဉ်ကျင်းပသော ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲအား အောင်မြင်ရမည် ဖြစ်ပြီး ထိုစာမေးပွဲအောင်မြင်သူသာလျှင် နိုင်ငံခြားသားလုပ်သားခေါ်ယူမှုစနစ်အရ အလုပ်လျှောက်လွှာတင်ခြင်း စသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

၁။ စာမေးပွဲနေ့ရက်နှင့်အချိန်

- (က) (၉-၁၁-၂၀၁၃) (စနေနေ့)နှင့် (၁၀-၁၁-၂၀၁၃)(တနင်္ဂနွေနေ့)
- (ခ) (၁၀:၃၀)နာရီမှ(၁၁:၄၀)နာရီထိ(ပထမပိုင်း)နှင့်(၁၅:၀၀)နာရီမှ(၁၆:၁၀)နာရီထိ(ဒုတိယပိုင်း)နှစ်ကြိမ်ခွဲ၍စစ်ဆေးမည်။
- စာမေးပွဲဖြေဆိုသူများအားအသိပညာပေးခြင်းရှိပါသဖြင့် ပထမပိုင်းဖြေဆိုမည့်သူများသည် (၀၉:၃၀)နာရီတွင်လည်းကောင်း၊ ဒုတိယပိုင်းဖြေဆိုမည့်သူများသည်(၁၄:၀၀)နာရီတွင်လည်းကောင်း သက်ဆိုင်ရာစာမေးပွဲခန်းများတွင်နေရာယူပြီးဖြစ်ရပါမည်။

၂။ လုပ်ငန်းအမျိုးအစားအလိုက် ခေါ်ဆိုမည့်ဦးရေ(ခန့်မှန်း)

လုပ်ငန်းအမျိုးအစား	အောင်မြင်သူဦးရေ(ခန့်မှန်း)	အောင်စာရင်းသတ်မှတ်ချက်
စုစုပေါင်းဦးရေ	၃၅၀၀	အမှတ်ပြည့်(၂၀၀)ရှိသည့်အနက်အမှတ်(၈၀)နှင့်အထက်
စိုက်ပျိုးရေး/မွေးမြူရေး	၂၅၀၀	ရရှိသူများအားအမှတ်အနည်း/အများအလိုက်
ဆောက်လုပ်ရေး	၁၀၀၀	သတ်မှတ်အရေအတွက်သာအောင်မြင်ခွင့်(ခန့်မှန်းဦးရေ)

- လုပ်ငန်းအမျိုးအစားအလိုက်အောင်မြင်ခွင့်(ခန့်မှန်းဦးရေ)ကို လုပ်သားလိုအပ်ချက်များအပေါ်မူတည်ပြီး အတိုး/အလျှော့ရှိနိုင်ပါသည်။
- စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာဖြည့်စွက်စဉ် မိမိလျှောက်ထားလိုသည့် အလုပ်အကိုင်အမျိုးအစားအား“စိုက်ပျိုးရေး/မွေးမြူရေး(သို့မဟုတ်) ဆောက်လုပ်ရေး”လုပ်ငန်းတစ်ခုကိုသာ ရွေးချယ်ရမည်ဖြစ်ပြီး ရွေးချယ်ထားပြီးသော လုပ်ငန်းအမျိုးအစားအား သတ်မှတ်စည်းမျဉ်းအရ ပြောင်းလဲခွင့်မရှိပါသဖြင့် ဂရုပြုဖြည့်စွက်ရပါမည်။

၃။ စာမေးပွဲအောင်မြင်သူများအား (Skill Test) ကျွမ်းကျင်မှု စမ်းသပ်စစ်ဆေးခြင်း

ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ အောင်မြင်သူများထဲမှ ကျွမ်းကျင်မှုစမ်းသပ်စစ်ဆေးခြင်းစာမေးပွဲဖြေဆိုရန် ဆန္ဒရှိသူများအတွက် ကျွမ်းကျင်မှုစမ်းသပ်စစ်ဆေးခြင်းအား ပြုလုပ်သွားရန်ရှိပါမည်။ အသေးစိတ်အချက်အလက်များကို စာမေးပွဲအောင်စာရင်းကြေညာမည့်နေ့ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

၄။ သတ်မှတ်ချက်များ

- (က) အသက်(၁၈)နှစ်မှ (၃၉)နှစ်အတွင်း
- (ခ) (၁၉၇၃ခုနှစ်၊ (၁၁)လပိုင်း(၁၂)ရက်နေ့မှ ၁၉၉၅ခုနှစ်(၁၁)လပိုင်း(၁၁)ရက်နေ့အတွင်းမွေးဖွားသူ)
- (ဂ) ထောင်ဒဏ်ကျခံဘူးခြင်းမရှိသူ/မိခင်နိုင်ငံမှ ပြည်ပသို့ထွက်ခွာရန်တားမြစ်ခြင်းမခံရသူ
- (င) ကိုရီးယားသမ္မတနိုင်ငံမှ နှင်ထုတ်ထားခြင်း/ပြန်ပို့ခြင်းမခံရသူ(တရားမဝင်နေထိုင်ခဲ့ ဘူးခြင်းမရှိသူဖြစ်ရမည်)
- (စ) ကျန်မာရေးကောင်းမွန်သူ(ကျန်းမာရေးအတွက်ဆေးစစ်ခြင်းပြုလုပ်ပါမည်)

၅။ စာမေးပွဲလျှောက်လွှာတင်သွင်းခြင်း

- (က) လျှောက်လွှာထုတ်ပေး/လက်ခံမည့်ရက် (၃၀-၉-၂၀၁၃)မှ(၃-၁၀-၂၀၁၃)ရက်အတွင်း(နေ့စဉ်(၀၉:၀၀)မှ(၁၈:၀၀)နာရီထိ)
- (ခ) လျှောက်လွှာထုတ်ပေး/လက်ခံခွာန : အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ “ပင်လုံခန်းမ” (၄၃)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့်ဗိုလ်မင်းရောင်လမ်းထောင့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)
- (ဂ) လျှောက်လွှာတင်ရမည့်နည်းလမ်း : လျှောက်ထားသူကိုယ်တိုင်လာရောက်တင်ရမည်။
- (ဃ) လိုအပ်သည့်စာရွက်စာတမ်းများ
 - (၁) စာမေးပွဲလျှောက်လွှာ(စာမေးပွဲခုံပိတ် ပါရှိပြီးဖြစ်ပါ၍ (၁)ဦးလျှင်(၁)စောင်သာ ထုတ်ပေးမည်။)
 - (၂) နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ(၁)စောင်၊ စာမေးပွဲလျှောက်လွှာတွင် သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်မိတ္တူအား ကပ်ပေးရပါမည်။
 - (၃) (၃.၅၈၆ X ၄.၅၈၆) ပတ်စ်ပို့ဓါတ်ပုံ(၂)ပုံ (၆လအတွင်းရိုက်ကူးထားသောဓါတ်ပုံ)
 - (၄) စာမေးပွဲဖြေဆိုခ ပေးသွင်းထားသည့် ငွေရပြေစာ
- (င) စာမေးပွဲဖြေဆိုခ - အမေရိကန်ဒေါ်လာ- ၂၄ (24 USD) (သို့မဟုတ်) (24 USD နှင့် ညီမျှသော မြန်မာကျပ်ငွေ)
 - လျှောက်ထားသူများသည် အကြောင်းအမျိုးမျိုးကြောင့် လျှောက်လွှာပယ်ဖျက်လိုလျှင် လျှောက်လွှာလက်ခံသည့် ကာလအတွင်းလျှောက်ထားလာပါက ပယ်ဖျက်ပေးမည့်အပြင် စာမေးပွဲကြေးအား ပြန်လည်ထုတ်ပေးပါမည်။
- (စ) လျှောက်ထားလိုသူအားလုံးအတွက် လျှောက်လွှာများအလိုအလောက်ထုတ်ပေးပါမည်။

၆။ စာစစ်ဌာနနှင့် နေ့ရက်အချိန် ကြေညာချက်

- အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရုံးမှ (၁-၁၁-၂၀၁၃)ရက်နေ့၊ (သောကြာနေ့)တွင် ထုတ်ပြန်ကြေညာမည်။

၇။ စာမေးပွဲအောင်စာရင်းထုတ်ပြန်ကြေညာခြင်း

(က) ကြေညာမည့်ရက် (၂၂-၁၁-၂၀၁၃)ရက်နေ့၊ (သောကြာနေ့)

(ခ) ကြေညာမည့်နည်းလမ်း

(၁) အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရုံး၊

(၂) ကိုရီးယားသမ္မတနိုင်ငံနိုင်ငံခြားသားလုပ်သားခေါ်ယူမှုစနစ်/ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ(EPS-TOPIK) နှင့် ကိုရီးယားလူ့စွမ်းအားဖွံ့ဖြိုးမှုအဖွဲ့အစည်းတို့၏ Homepage (<http://www.eps.go.kr>), Homepage (<http://epstopik.hrdkorea.or.kr>), (<http://www.hrdkorea.go.kr>)

(၃) စာမေးပွဲသက်တမ်း(၂၂-၁၁-၂၀၁၃)မှ(၂၁-၁၁-၂၀၁၅)အောင်စာရင်းထုတ်ပြန်ကြေညာသည့်နေ့မှ (၂)နှစ်တာ

၈။ စာမေးပွဲမေးခွန်းပုံစံနှင့်အမှတ်ပေးစည်းမျဉ်း

မေးခွန်းပုံစံ	မေးခွန်းအရေအတွက်	အမှတ်ပေါင်း	ဖြေဆိုချိန်	မှတ်ချက်
အဖတ်စွမ်းရည် (Reading)	၂၅ပုဒ်	၁၀၀	၄၀မိနစ်	အကြား စွမ်းရည် နှင့် အဖတ်စွမ်းရည်စာမေးပွဲ အား နားချိန် မထားဘဲ ဆက်တိုက်ဖြေဆိုရမည်
အကြားစွမ်းရည် (Listening)	၂၅ပုဒ်	၁၀၀	၃၀မိနစ်	
စုစုပေါင်း	၅၀ပုဒ်	၂၀၀	၇၀မိနစ်	

မေးခွန်းပုံစံ : (a Multiple-Choice question)

လေ့လာကိုးကားရန် : (The standard textbook for EPS-TOPIK)စာမေးပွဲလမ်းညွှန်စာအုပ်ကို လေ့လာကိုးကားထားရပါမည်။

၉။ စာမေးပွဲဖြေဆိုသည့်နေ့တွင် ဖြေဆိုသူယူဆောင်လာရန်

(က) ဖြေဆိုခွင့်ကဒ်ပြား

(ခ) နိုင်ငံကူးလက်မှတ်(စာမေးပွဲလျှောက်လွှာတွင် ကပ်ထားခဲ့သော နိုင်ငံကူးလက်မှတ်)

(ဂ) နိုင်ငံသားစိစစ်ရေးကဒ်ပြား

အထက်အပိုဒ်(က)၊(ခ)၊(ဂ)ပါအထောက်အထားများယူဆောင်လာခြင်းမရှိပါက စာမေးပွဲအား ဝင်ရောက်ဖြေဆိုခွင့် မရှိပါ။

(ဃ) အဖြေလွှာအတွက်အနက်ရောင် ကွန်ပျူတာသုံးဆော့ပင်(Felt tip pen)(သို့မဟုတ်) အနက်ရောင်ဘောလ်ပင်သာ အသုံးပြုရမည်။

(၁) အပြာရောင်ဘောလ်ပင်၊ ခဲတံ စသည့်တို့အား အသုံးပြုပါက မှားယွင်းသောအဖြေအဖြစ်သာ သတ်မှတ်သွားမည်။

(၂) အဖြေလွှာများတွင်ပြင်ဆင်ခြင်းနှင့်လဲလှယ်ခြင်းများပြုလုပ်ပါကမှားယွင်းသောအဖြေအဖြစ်သာ သတ်မှတ်သွားမည်။

၁၀။ သတိပြုရန်အချက်များ

(က) စာမေးပွဲဖြေဆိုချိန်တွင်မမှန်ကန်သည့်နည်းလမ်းဖြင့် ပြုလုပ်နိုင်သည့်စက်ဝှေ့စည်းများ အားယူဆောင်လာခွင့်မရှိပါ။

(ခ) စာမေးပွဲအတွင်း မမှန်ကန်သည့်အပြုအမူများ လုပ်ဆောင်ခဲ့လျှင် ဖြေဆိုခွင့်အား (၂)နှစ်ကြာ ပိတ်ပင်ခြင်းခံရမည်ဖြစ်ပါသည်။

(ဂ) စာမေးပွဲလျှောက်လွှာတွင် ရေးသားဖြည့်စွက်ခဲ့သော အမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံကူးလက်မှတ်အမှတ် စသည့်အချက်များသည် နိုင်ငံကူးလက်မှတ်တွင် ပါရှိသော အချက်အလက်များနှင့်တူညီရန်လိုအပ်ပြီး ကွဲလွဲမှုရှိခဲ့လျှင် အမည်စာရင်း ထည့်သွင်းခြင်းနှင့် အလုပ်ခွင်ဝင်ရောက်ခွင့်များ ရရှိမည်မဟုတ်ပါ။ ရေးသားဖြည့်စွက်သူ ကာယကံရှင်၏ တာဝန်သာဖြစ်ကြောင်း အထူးသတိပေးအပ်ပါသည်။

(ဃ) နိုင်ငံခြားသားလုပ်သားများ၏ ကိုရီးယားဘာသာစကားကျွမ်းကျင်မှု တိုးတက်မြှင့်မားရန် ရည်ရွယ်၍ (The Standard Textbooks for EPS-TOPIK) စာမေးပွဲလမ်းညွှန်စာအုပ်ကို ကိုးကားပြီး လမ်းညွှန်စာအုပ်လေ့ကျင့်ခန်းပါ မေးခွန်းများ မဟုတ်ဘဲ မေးခွန်းသစ်များ ထုတ်ပြန်မေးသွားမည်ဖြစ်ပါသည်။

(င) စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများသို့ လျှောက်ထားလိုသူများသည် ယင်းလုပ်ငန်းတွင် လက်တွေ့လုပ်ကိုင်နေသူများ လုပ်ကိုင်ခဲ့ဘူးသူများဖြစ်ရပါမည်။ ထိုသို့လုပ်ကိုင်နေကြောင်း၊ လုပ်ကိုင်ခဲ့ဘူးကြောင်း ယုံကြည်သော သက်သေအထောက်အထား(သို့မဟုတ်) သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ထောက်ခံချက်များ ပူးတွဲတင်ပြနိုင်သူဖြစ်ရပါမည်။

- (စ) လုပ်ငန်းသဘောသဘာဝအရ အမိုးအကာမရှိသော လယ်ကွင်းများ၊ တောင်စောင်း၊ တောင်ကုန်းများတွင် လုပ်ကိုင်နိုင်သူများ၊ အချို့သော ဟင်းသီးဟင်းရွက်စိုက်ခင်းများ ဥပမာ- ကန်စွန်းစိုက်ပျိုးခြင်းလုပ်ငန်းမျိုးတွင် လုပ်ငန်းသဘာဝအရ ရေထဲဆင်း၍ တစ်နေ့ကုန်လုပ်ရခြင်းမျိုးကို လုပ်ကိုင်နိုင်စွမ်းရှိသူများ၊ ကိုရီးယားသမ္မတနိုင်ငံ၏ရာသီဥတု (ဆောင်းရာသီတွင်(-၁၉)ဒီဂရီ စင်တီဂရိတ်)ကို ခံနိုင်စွမ်းရှိသူများသာ လျှောက်ထားသင့်ပါသည်။
- (ဆ) ဆောက်လုပ်ရေးလုပ်ငန်းတွင် လျှောက်ထားလိုသူများသည် လုပ်ငန်းသဘာဝအရ အပင်ပန်းခံနိုင်သူများ၊ လုပ်ငန်းရှိရာနေရာ များသို့ ရွှေ့ပြောင်းလုပ်ကိုင်နိုင်သူများ ဖြစ်ရပါမည်။
- (ဇ) မိမိရွေးချယ်လျှောက်ထားခဲ့သည့် လုပ်ငန်းအမျိုးအစားမှလွဲ၍ အခြားလုပ်ငန်း အမျိုးအစားတစ်ခုခုသို့ ပြောင်းလဲ လျှောက်ထားခွင့်မရှိပါ။
- (ဈ) အလုပ်ရှင်နှင့်ချုပ်ဆိုရသော အလုပ်အကိုင်စာချုပ်ပါ နှစ်ကာလအတိုင်း လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
- (ည) ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းလေဆိပ်ရောက်ရှိပြီးမှ တရားမဝင်ထွက်ပြေးခြင်း၊ သက်ဆိုင်ရာလုပ်ငန်းခွင်ရောက်ရှိပြီး နောက်တွင်လည်း တရားဝင်ခွင့်ပြုချက်ဖြင့် အလုပ်ပြောင်းခြင်းမဟုတ်ဘဲ လုပ်ငန်းခွင်မှထွက်ပြေးခြင်းများ တစတစတိုးပွား လာရာ နှစ်နိုင်ငံအလုပ်သမား ပေးပို့ခြင်းဆိုင်ရာ သဘောတူညီချက် (MOU)ကို ထိခိုက်လာနိုင်သဖြင့် ယင်းအခြေအနေကို တားဆီးရန် အာမခံကြေးငွေဖြင့် ၁၅၀၀၀၀၀/- (ကျပ်တစ်ဆယ့်ငါးသိန်းတိတိ)ကို မြန်မာနိုင်ငံမှထွက်ခွာမီ မြန်မာ့စီးပွားရေး ဘဏ် (နေပြည်တော်)၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ငွေစာရင်းအမှတ် (OA-010254)သို့ ပေးသွင်းရမည်။ အလုပ်အကိုင်စာချုပ်ကို သဘောတူလက်ခံပြီးနောက် ဖော်ပြပါအချက်များကို ဖောက်ဖျက်ခဲ့လျှင် အာမခံကြေးငွေ ဆုံးရှုံးခံရ မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

- ❖ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲအား အောင်မြင်ခဲ့သည့်တိုင်အောင် အလုပ်လျှောက်လွှာစာရင်းတွင် ပါဝင် နိုင်ခွင့်ရရှိရန်မျှသာဖြစ်ပြီး၊ ကိုရီးယားသမ္မတနိုင်ငံသို့ ကျိန်းသေသွားရောက်အလုပ်လုပ်ခွင့်ရရှိရန် ရာနှုန်းပြည့် အာမခံ နိုင်ခြင်းမရှိပါ။ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ အလုပ်လျှောက်ထားသူစာရင်းတွင် မှတ်ပုံတင်ထားသူများကို သာ ကိုရီးယားသမ္မတနိုင်ငံမှ လုပ်သားခေါ်ယူလိုသူက ခေါ်ယူမည်ဖြစ်ပါသည်။
- ❖ ထို့ပြင်ကျန်းမာရေးစစ်ဆေးမှုမအောင်မြင်ခြင်း၊ တရားမဝင်နေထိုင်ခဲ့သည့် မှတ်တမ်းရှိခြင်းအစရှိသဖြင့် ကိုရီးယားသမ္မတ နိုင်ငံတွင် အလုပ်လုပ်ခွင့်ပိတ်ပင်ခြင်းခံရသူသည် အလုပ်လျှောက်ထားသူအဖြစ် ရွေးချယ်ခြင်းမခံရနိုင်ကြောင်း အသိပေး အပ်ပါသည်။

- ❖ ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာန (MOEL)နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန (MOLES)တို့မှ နှစ်ဦးနှစ်ဘက် လက်မှတ်ရေးထိုးထားသော သဘောတူညီချက် MOU အရ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ တစ်ခုတည်းသာလျှင် မြန်မာအလုပ်သမားများအား ကိုရီးယားသမ္မတနိုင်ငံသို့ ပို့ဆောင်ပေးနိုင်သော တရားဝင်လုပ်ပိုင်ခွင့် ရရှိထားပါသည်။
- ❖ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲအောင်မြင်ပြီး အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် အလုပ် လျှောက်လွှာတင်သွင်း မှတ်ပုံတင်ထားသူများကိုသာ အလုပ်ရှင်မှ ခေါ်ယူသွားမည်ဖြစ်ပါသည်။
- ❖ EPS စနစ်အရ အလုပ်သမားများစေလွှတ်သည့်ကိစ္စတွင် ဆောင်ရွက်နိုင်ခွင့်မရှိသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အနေဖြင့် ပါဝင်ပတ်သက်မှုရှိခဲ့ပါက တရားဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပါသည်။

- ❖ နိုင်ငံခြားသားလုပ်သားခေါ်ယူမှုစနစ်အရ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲကြေး အမေရိကန်ဒေါ်လာ-၂၄ နှင့် စာမေးပွဲအောင်မြင်ပြီးနောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိသည်အထိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီသို့ တရားဝင် သတ်မှတ်ထားသည့် ပို့ဆောင်စရိတ်မျှသာ ပေးသွားရမည်ဖြစ်ပါသည်။ သို့ပါ၍ အလုပ်အကိုင်နှင့် ပတ်သက်ပြီး တစ်ဦးတစ်ယောက်မှဖြစ်စေ၊ အဖွဲ့အစည်းများမှဖြစ်စေ လိမ်လည်တောင်းဆိုမှုများတွင် ဆုံးရှုံးနစ်နာမှုများ မခံရစေရန် အထူးသတိပြုစေလိုပါသည်။